

ယာဉ် ~ ရာလမ်း: 飞机跑道 ②传下, 遗传, 出身, 演变, ဆင်းရဲသောမိဘက ~ လာသူဖြစ်၏။ 出身寒门: / အိမ်ကြက် အားလုံးသည်တောကြက်မှ ~ လာကြခြင်းဖြစ်ပါသည်။ 家鸡是从 野鸡进化来的。

ဆောင့် က၊ <hsaun'> ①(突然)推, 冲, 猛撞, 跌, 顿足, အုတ်နံရံကိုခေါင်းနဲ့ ~ တယ်။ 用头猛撞墙壁。 / ခြေဖနောင့် နှင့် ~ သည်။ 用脚跟跌地。 ②砸, 夯实, 冲压, 夯, မြေကို ဘိနှင့် ~ သည်။ 用夯夯地。 / တံခါးကို ~ ရှိပိတ်သည်။ 把 门使劲撞上。 ③颠簸, လှည်း ~ သည်။ 牛车颠簸。 ④ (古)猛跑 ⑤不满, 发脾气

ဆောင့်ကန် က၊ <hsaun' kan> 踹

ဆောင့်ကြီးအောင့်ကြီး က၊ <hsaun' gyi: aum' gyi:> 赌气地, 甩甩搭搭, 没好气地, 跺着脚地, ကျွန်တော်သည်အိမ်ရာလိပ် ကို ~ ဖြင့်ယူပြီးစိတ်ဆိုးမာန်ဆိုးဖြင့်ခင်းသည်။ 我用甩搭搭地把 铺盖卷拿来气呼呼地把它铺开。

ဆောင့်ကြောင့်ထိုင် က၊ <hsaun' gyaun' htain> 蹲着

ဆောင့်ကြားကြား က၊ <hsaun' kywa: gywa:> 自高自大, 大模大样, ~ နိုင်သည်။ 狂妄。

ဆောင့်ကြားထိုင် က၊ <hsaun' kywa: htain> = ဆောင့်ကြောင့် ထိုင်

ဆောင့်ချ က၊ <hsaun' khya'> 蹶: ကြက်ဥခြင်းကို ~ လိုက်ယင် အကုန်ကုန်မှာပေါ့ဟဲ့။ 把鸡蛋筐往地下蹶, 还不都要破了。

ဆောင့်ချောင့်ထိုင် / ဆောင့်ခြောင့်ထိုင် က၊ <hsaun' gyaun' htain> = ဆောင့်ကြောင့်ထိုင်

ဆောင့်ဆောင့်ထိုင် က၊ <hsaun' zaun' htain> = ဆောင့်ကြောင့် ထိုင်

ဆောင့်ဆောင့်အောင့်အောင့် က၊ <hsaun' zaun' aun' aun'> = ဆောင့်ကြီးအောင့်ကြီး

ဆောင့်အောင့် က၊ <hsaun' aun'> 赌气地, 甩甩搭搭, 没好 气地

ဆောင် I န၊ <hsaun/zaun> 殿, 堂, 楼, 所, ခန်းမ ~ 礼堂 / ဆရာ ~ 教员宿舍 II က၊ <hsaun> ①带领, 叫走, သူ့ကိုအတင်းခေါ် ~ သွားသည်။ 把他劫持走了。 ②运 ③随身携带, အိတ် ~ ခိုင်ယာရီ 袖珍日记 ④带有, 具有, ဘာအဓိပ္ပါယ်တွေ ~ နေသလဲ။ 具有什么意义? ⑤佯作, 假装, မြည်းယောင် ~ သည်။ 假装驴子。 ⑥有……能力, မြတ်လှသောအဆင်းကို ~ သောမိန်းမငယ် 相貌高贵的年轻女子 ⑦背诵, အာဂုံ ~ သည်။ 背诵。 / ပိဋကတ်သုံးပုံကို ~ ကုန်သောရဟန်းတို့ 能背诵三藏经的和尚 ⑧带来, 给予, ကောင်းကျိုးချမ်းသာကို ~ သည်။ 带来好处。 ⑨提出, 举出 (例子), ဥပမာ ~ ရှိပြပါ။ 请举例子。 ⑩做, ကြံတိုင်း အောင်မြင် ~ တိုင်းမြောက်ပါစေ။ 祝一切顺利。 / ပြည်သူ့ အ ကျိုး ~ သည်။ 为人民造福。 ⑪扩散 ⑫上升 ⑬纳税, အခွန် ~ သည်။ 缴税。 III မ၊ <hsaun / zaun> 座, 栋,

အိမ်တ ~ 一幢房子

ဆောင်ကူး န၊ <hsaun gu:> 【建】(楼房之间的)走廊

ဆောင်ကိုင် န၊ <hsaun gain> 持宫廷仪仗的护卫

ဆောင်ကပ် န၊ <hsaun gat> 紧连着大殿的偏殿

ဆောင်ကြာမြိုင် န၊ <hsaun kya myain> 妓院, 窑子

ဆောင်ကြီး န၊ <hsaun gyi:> ①皇帝赏赐的表示品级的饰 物 ②大殿

ဆောင်ကြီးရွက်ကြီး န၊ <hsaun gyi: ywet gyi:> 皇帝赏赐的 表示品级的饰物

ဆောင်ကြဉ်း က၊ <hsaun gyin:/hsaun kyin:> ①带领, 带, ရဟန်းကိုရွှေတော်သို့ ~ ခဲ့သည်။ 带领僧徒走到皇帝面前。 ②运送, ကျောက်မီးသွေးများကိုကားဖြင့် ~ သည်။ 用车运 煤。 ③处理, 办理, 做, ဤအမှုကို ~ ပေးသူ 办理这件 事的人 / ကျွန်မတို့ ~ ရမည့်တာဝန်တွေရှိပါသေးတယ်။ 我们还有 任务。

ဆောင်ချမ်း န၊ <zaun gyan> = စောင်ချမ်း

ဆောင်ခြား န၊ <hsaun gya:> 单独的楼、堂

ဆောင်ငွေ န၊ <hsaun ngwei> 因公而预支的款

ဆောင်ဆို က၊ <hsaun hso> (古)【律】控告, 起诉

ဆောင်ညွှန်း က၊ <hsaun hnyun:> (罕)举例, 打比方

ဆောင်တော်ကူး I န၊ <hsaun daw gu:> ①【植】洋素馨, 洋 丁香 Porana paniculata ②一种布的花色 II က၊ <hsaun daw ku:> ①幸, 帝王驾临后妃寝宫 ③(喻)去 房中幽会

ဆောင်စား န၊ <hsaun da:> 佩刀

ဆောင်နီ န၊ <hsaun ni> (官)装于红袋子中携带的兵 器

ဆောင်နှင်း က၊ <hsaun hnin:> ①赐予 ②许配

ဆောင်ပါး I န၊ <hsaun ba:> 托人带(或叫人送)的东西或 通知书 II က၊ <hsaun pa:> ①捎, 托人带, 叫人送 ②随身带, ~ မြသက်သေခံလက်မှတ် 随身带的证件

ဆောင်ပုံ န၊ <hsaun bon> ①亭阁尚未盖瓦的房顶 ②鱼叉

ဆောင်ပုံကိုင် က၊ <hsaun bon kain> 制图(建筑房屋)

ဆောင်ပိုက် န၊ <hsaun bait> (官)持宫廷仪仗的护卫

ဆောင်ပုဒ် န၊ <hsaun bout> 座右铭, 信条, 口号

ဆောင်ပန်း န၊ <hsaun ban:> ①木摇篮 ②牛车前部的座 位(见282页图) ③(古)衬垫物 ④(古)一种座位 ⑤楼上与楼梯平齐的地方

ဆောင်ပြိုင် န၊ <hsaun byain> 并排相连的房舍

ဆောင်မကြီး န၊ <hsaun ma' gyi:> 寺庙内的一种大殿

ဆောင်ယူ က၊ <hsaun yu> ①带来, 携带, 拿来, အခြားနိုင်ငံမှ ~ လာသည့်စပါးမျိုးကောင်းမျိုးသန့် 从别国带来的水稻良种 ②请, ရဟန်းသံဃာတို့ကို ~ သည်။ 请僧侣来。 ③征税, အခွန်အတုတ်ကို ~ သည်။ 征税。